

တွန်းကန်အား နဲ့ <tun: kan a:> 【物】作用力

တွန်းခံ နဲ့ <tun: gon> ①打谷场上用的刮锄,推板 ②刮油磨边缘上的渣时用的刮板

တွန်းချု ကဲ <tun: khya> 推,推下,推入: ရေထဲကို ~ လိုက်ထဲ။ 推入水中。

တွန်းထိုး ကဲ <tun: to:> 用力挤: လူအုပ်ကြား ~ ရှိသွားသည်။ 从人群中挤过去。

တွန်းတော်း နဲ့ <tun: d-ga:> 能推拉的门(下设轨道轮子)

တွန်းထိုး ကဲ <tun: hto:> ①使劲推 ②催促: ပုလိုင်သည်။ ကိုယ်ဝင်းအပြုံးသို့ ~ ဆွဲခေါ်စွားသည်။ 警察把他使劲推出院子带走了。/ ဆေးရှုတက်ဘို့အရေးမနည်း ~ ပို့ရသည်။ 费了很大的力气劝他住院。

တွန်းထွက် ကဲ <tun: htout> 排挤,推出: အခန်းပြုံးသို့ ~ လိုက်ကြသည်။ 推出房间。

တွန်းပို့ ကဲ <tun: po:> 推向: တောင်တက်သောရထားများတွင် နောက်မှ ~ ထောက်ခေါင်းလည်ပါရသည်။ 爬坡的列车,后边还要有机车推进。

တွန်းဖယ် ကဲ <tun: phe> 推开: ခိုက်ပုံများကို ~ ရှိလေ့ရှင်သွားခဲ့ရ၏။ 只能推开前头漂浮的垃圾把小船划过去。

တွန်းလှည်း နဲ့ <tun: hle:> ①手推车 ②推病人用的平车,轮椅

တွန်းလှန် ကဲ <tun: hlan> ①推翻,反抗: အုပ်စီးသူကို ~ သည်။ 推翻统治者。②抵御,抗御: ယခုခေါ်လာက်ပတ်နာရိုများသည်ရေစိမ်းသည်၊ အလှုပ်ခံသည်၊ သံလိုက်ခာတ် ~ သည်။ 现代手表防水,防震又防磁。/ ကျေးမာသန့်စွဲများပြုပေါ်ရေးဘဏ် ~ ပစ္စ်နိုင်မယ်။ 只有体质好才能防御外来的疾患。/ ~ ဖော်ရှားသည်။ 排除。/ ~ ဖြို့ဖြက်သည်။ 颠覆,摧毁。

တွန်းသဘော နဲ့ <tun: thin: baw:> 推动其它船只用的推轮

တွန်းအား နဲ့ <tun: a:> 动力,推动力: လျှပ်စ် ~ 电动力 / ကမ္မာ့သမိုင်းကိုပိန်တိုးတဲ့ ~ သည်ပြည့်သူများဖြစ်၏။ 创造世界

历史的动力是人民。

တွေ့ပ် ကဲ <tut> ①磨(宝石): ကျောက် ~ သည်။ 磨宝石。

②鱼一点点地咬鱼饵 ③(俚)吃 ④(俚)说,讲;反驳

တွေ့ပွဲကွဲ့ နဲ့ <tut kwet> 宝石上琢磨成的多边形的光泽面

တွေ့ပွဲကွဲ့လက်ကောက် နဲ့ <tut kwet let kaut> 表面凿有各种花纹的金手镯,也称为 ဆောက်ဖြတ်လက်ကောက်

တွေ့ယ် ကဲ <twe> ①粘附,附着: ကောက်စိုက်တွေ့ဗျား ~ ခဲ့သည်။ 在插秧时给蚂蟥叮了。②迷恋,留恋: အလုပ်သမားများအပေါ်တွေ့ယ်လောင် ~ မိသည်။ 对工人们产生了感情。③(俚)打击,揍,干: သူကမင်ကိုအပြုံရှာပြီးပြန် ~ လိမ့်မည်။ 他会找岔还击你。/ အကျို့ရင်ဘာတွေ့ယ်ထိုး ~ ထားသည်။ 胸前别着胸针(徽章之类)。/ ကျေးမျှေးကျောင်ရောက်လာသောရန်သူကိုနားသွား ~ လိုက်သည်။ 狠狠地打击了入侵之敌。④(俚)吃,喝: မည့်သည်လည်မင်္ဂလာနဲ့ ~ စမ်းပါ။ 不要当客人,吃吧!

တွေ့ယ်ကပ် ကဲ <twe kat> 附着,依着,攀附: ကျောက်ဆောင်ကျောက်တုံးစသည်တို့ဗြို့ ~ နေကြသည်။ 附着在岩石上。/ မိုင်ကျော်တွင် ~ နေသောမျှောက်ကေး 附在母猴背上的小猴 / နှယ်ပုံများကားတစ်ထဲရှုံး ~ ရှုံးပေါ်လေ့ရှိ၏။ 攀缘茎总是缠绕着别的东西生长。/ အုတ်တံတိုင်းပေါ်သွှဲ ~ ရှုံးတက်သွားသည်။ 把身子贴着城墙爬了上去。

တွေ့ယွှေး နဲ့ <twe gyo:> 把东西拴在一起的绳子

တွေ့ယို့ကို နဲ့ <twe hgyeit> 别针

တွေ့ယို့ ကဲ <twe nyi:> 缠住,吸住: သံယောဝှု ~ နေသည်။ 坠入情网。

တွေ့ယား ကဲ <twe ta> 迷恋,留恋,依恋不舍,依恋: ကိုယ်ပိုင်ယဉ်ကျေးမှုကိုမြတ်နိုး ~ ကြသည်။ 热爱自己的民族文化。/ ရေးဟောင်းအဆွေးအမြေား ~ တသမ္မမရှိပါဘူး။ 不留恋那些陈腐的东西。

တွေ့ယွှေးနဲ့ <twe hne:> 喷呐师的副手

တွေ့ယား နဲ့ <twe at> 大头针



၁၁ I နဲ့ <hta> 缅文第十七个字母,名称为ထောင်ထူး II ကဲ <hta> ①坐起,立起(由躺而坐或由蹲、坐、趴、伏而立): ဆောဆောဆိုး ~ 早睡早起 ②由静而动,发生,起(风、浪等): ကံ ~ တာမဟုတ်ဘူးကဲ ~ တာ။ 不是交了运气,而是奋发努力的结果。/ ဒေါ် ~ သည်။ 发怒。/ ထို ~ သည်။ 发脾气。/ ပံ့ ~ သည်။ 尘土飞扬。/ မြှုပ်နှံ ~ သည်။

起雾。/ လှိုင်း ~ သည်။ 起浪。/ လမ်းတွေ့ရှုံးက် ~ နေသည်။ 路面翻浆了。③造反,起义;暴乱,暴动;猖獗: လာယ်သမားသုပ္ပါ ~ သည်။ 农民揭竿起义。/ ထောင် ~ သည်။ 狱中暴乱。/ သူ့ခိုး ~ သည်။ 盗贼猖獗。④(植物)生长: ပါးပင်များအနည်းငယ် ~ လာလျှပ်ပို့ကျတတ်သည်။ 稻苗稍长起来就爱招虫子。/ တော့ ~ နေသည်။ 荒芜,杂草丛生。⑤